

搜捕起来。③好象,如: တခိုင်းမဟာအတိသော ~ । 不吭一声象个哑巴。IV ပါ <da:> (赛马、赛船等的)次数,场次。သုံး ~ မှာနှစ် ~ နိုင်ပဲည်။ 三场比赛必须胜两场。လားရာ / လားရာဖက် နှဲ <da: ya / la: ya bet> 方向,运动方向: ပွဲတော်ဘား၏ ~ သည်ရွှေ့လျားမျှ၏ ~ ကိုဆန်ကျင်သည်။ 磨擦力的方向与物体移动的方向相反。လားရာဂါတ် နှဲ <da: ya g-di> 【佛】人死后投生的来世လားရှိုး နှဲ <da: sho> 腊戌市...ထား.....ထား.... ဝါ <da:....la:....> 置于双音动词中或几个动词后,表示动作的连续,相当于又……又... ...: ကြိမ်း ~ မောင်း ~ 又是责备又是骂လားထား I အာ <da: la:> ①(惊呼时的语气词)哟!唷! ~ ရွှေ့သွာတ်မြော်ခေါ်ရွှေ့သော်ပြီးနေ့ပြီး။ 哟!原来村里已经盖起了化肥厂啦! / သေ့တွေကိုရွှေ့လိုက်တော့ ~ မြော်တောင်ကိုတွေ့ရတယ်။ 一搬开箱子,哎哟,有一条蛇!②生气时用的语气词: ~ ဟယ်ဆက်ကိုပိုင်းလိုက်ရေး 哼!小心我把你脑袋砍下来。II ကော် <la: la:> 一点儿(也不);完全(不)လားထားမျှ ကော် <la: la: hmya> 一点也(不),完全(不): ထို့ကိုစွဲကို ~ မသိ။ 一点儿不知道那件事。/ သူ့ကျိုးပြင်းပြင်း ထိုတန်ပေဖို့ကြသော်လည်းသူကား ~ ပြီး။ 大家严厉地批评他,可他一点不怕。/ ~ မှုပိုင်းစာသား။ 根本不能相比。ထိုး ပါ <di' li> ①将近,快要 = လနိုးပါး ②真,太: ကြောက် အန်း ~ ။ 真可怕 / အံ့ဖွှဲ ~ 真是奇迹 / ရှုကွွှဲ ~ 真可耻လို I နှဲ <di> 次,次数: ငွော်ရာကိုလေး ~ ခဲ့ရှုံးသည်။ 一百元分四次偿还。/ ဥတဃဗုံး ~ ရာသီဆယ့်နှစ်ပါး 三个季节十二个月 / ဘုံးဝါး ~ သော်ဝါး 三乘五一十五 II ပါ <di> [汉] (长度单位)里 III ကာ် <di> ①分成小块: အကြောင်းကိုအိမ်ပြု ~ ရှုံးသည်။ 分几次还债。/ အိမ် ~ ရှုံး ~ ရှုံး ရောင်းသည်။ 零售油。②衡量,权衡,度量ထိုသော် ကာ် <di ze> 欺骗,捏造: ကားပျက်ထိုနောက်ကျတာပါ ဟုဘုံး ~ ပြော၏။ 他欺骗说,因为车坏了,才回来晚了。ထိုးတာ ပါ <di ta> [英 litre] (容量单位)升ထိုးလို့ နှဲ <di da> [英 leader] 【印刷】指引线(指图表上引导视线用的虚线)ထိုးရှိုးလ်(၇၂) နှဲ <di b-ri bi:l myo> 利伯维尔(加蓬首都)ထိုးပါး / ထိုးဘာ နှဲ <di ba> [英 lever] 【机】油门;控制杆;横杆ထိုးပျော် နှဲ <di byu lo> [英levulose] 【生】果糖,左旋糖酐ထိုးမား နှဲ <di ma myo> 利马(秘鲁首都)ထိုးတော် နှဲ <di mi' tet> [英 limited] 有限的: ~ ကုန်ထိုး

限公司လိုလိပန်း နှဲ <di li ban> [英・缅 lily + ပန်း] 【植】百合花လိုရှေ့ာ နှဲ <di shaw> 儒族လိုး နှဲ <di> (粗)阳物,男性生殖器,犀: ~ ချောင်း 阴茎 / ~ ဓား 皋丸 / ~ ဆန် (罕)皋丸 / ~ ထံ 乌龟部分 / ~ ရုံ 精液လို I ကာ် <du> ①抢劫,抢夺: လက်ပတ်နာရီကို ~ သူ့သည်။ 抢走了手表。②争,争着: စက်ဘီကို ~ ရှုံးယြိုင်။ 争购自行车。/ မြတ် ~ ပဲ 争夺冠军的决赛 / အချိန်ကို ~ ပြီးအလုပ်လုပ်တယ်။ 争分夺秒地工作。③靠……边,偏斜,倾向: လက်နှိမ်စက်ရှိက်ယင်စာကိုဘယ်ဘက်နဲ့ ~ ပြီးရှိက်ပေးပါ။ 打字时稍向左靠。/ ပုံးဇော်ပျော်ဖျော်အမြဲ ကော် ~ သူ့တဲ့အသွေးပူး 份里透白的颜色 II ကာ် <du> 几乎,快要: ဇော်ကဲ ~ ပြီ။ 快到了。/ စက်ထင်ဘာ လကုန် ~ ပြီ။ 九月份快过去了。လိုမောင်း ပါ <du' kh- man> 放在动词之后表示“几乎要……”, နားကဲ့ ~ ပြုဘာသုံးလိုက်သည်။ 掌声震耳欲聋。/ ထိမ်မြှုပ်ပျောက်ကွဲ့ ~ ပြုစေသောရွှေးဟောင်းယဉ်ကျော် 既将湮没的古代文化...ထုံး...င် ဝါ <du' khin> 中间加入两相同动词表示: 即将,快要: ဇော်လုပ်ခေါ် 快要之时 / ပျက်လုပ်ခေါ် 快要坏了လိုစားယော်စား နှဲ <du' za> yet sa> 争吃争喝;争着吃喝的人လိုစဲဲး ပါ <du' ze> ze> 放在动词后表示“快要……时”: မီးရထားထွက် ~ မှာသူရထားပေါ်တက်သည်။ 火车快开时,他才上车。လိုးဗိုး ပါ <du' ni> = လွှော်ဗိုး လိုးနိုး ပါ <du' ni> ni> = လွှော်နိုး လိုးပါး ပါ <du' ni> ba> 将近,濒于: သော ~ ပြုသည်။ 几乎要死了。လိုဘန်း ပါ <du' b-nan> = လွှော်ဘန်း လိုစာတတ် ပါ <du' m- tat> = လွှော်စာတတ် / ဒိုးခေါ်ပြုရော်ဗိုး ~ ပြုစေသောရွှေးဟောင်းကြော်မြှုပ်ရော်ဗိုး ~ ပြုစေသောရွှေးဟောင်း 因为干旱河水几乎干涸了。လိုးယူ ကာ် <du' yu> 夺取,掠夺,攫取လိုယ်က် ကာ် <du' yet> 抢夺,抢劫: ~ မှု 抢劫案 / ~ သူ 抢劫犯,强盗လိုးလူ I ပါ <du' lu> 快要,将要,临近: ဇွဲဝင် ~ အချိန်မှာ ရောက်လာတယ်။ 太阳快下山时到的。II ကော် <du' lu> (古)匆忙,仓卒လိုးယာင် / လိုင် နှဲ <du' lin> ①青年人: ~ ကျော် 青年 / ~ ကျော်သွေးအရွယ် 年轻人: / ~ ပြုး 青年 ②新生之物: ကျော် ~ 初升的太阳